

- ရှတ်ရှတ်သဲ့  
ရှတ်သီး နဲ့ *<yan thi:>* = ငရှတ်သီး  
**I** နဲ့ *<yan>* 敌人，灾难，灾祸，灾害： ဘေး ~ 祸患  
**II** ကဲ့ *<yan>* ①准备，预备： ဂိုဏ်ခေါ်ဆောက်၍ငွေတေသာင်း ~ ထားတယ်။ 筹备一万元建仓库。②储备 ③预定；打算  
**III** ဦး *<yan>* ①用在句尾表示愿望： အကြောင်းပြန်ပါ ~ 望速回复。②为…而…(口语体 = ဖို့တဲ့)： အလုပ်သမားများသည်အလုပ်လုပ် ~ သွားကြ၏။ 工人们去劳动了。  
/ အညောင်းအညာပြေစေ ~ လမ်းလျောက်သည်။ 为了舒展一下身子出外散步。③加在动词后修饰名词，相当于“的”，“供……用的”： စား ~ အစာ吃的 / ဆောက် ~ ရွှေ喝的水 / ထုတ် ~ အဝတ်穿的衣服 / ထိုင် ~ နေရာ坐的地方。/ မိုးရထားခေါ်သည်များဖတ်ရှု ~ ရှားနှုန်မူးဝင်းများ 供火车上的旅客阅读的刊物  
ရှင်ကာ ကဲ့ *<yan ka>* 挡，遮围  
ရှင်ကော ဦး *<yan gaw:>* 表示讥讽、责备的语气，意思是“真是…啊！”： မင်းကလဲဆူ ~ 你也真闹！ / မိုးကလဲဆူ နှင့် ~ 這雨真能下啊！  
ရှင်ကိုး ကဲ့ *<yan kin:>* 无敌；无灾无难  
ရှင်ကုန် နဲ့ *<yan gon>* 仰光(缅甸首都)： ~ ထိုင်း 仰光专区，仰光省 / ~ မြစ် 仰光河  
ရှင်ကြေ ကဲ့ *<yan kywei>* 敌人被消灭  
ရှင်ကြော်ဆပ် ကဲ့ *<yan gywei: hsat>* 报复，报仇  
ရှင်ကြော်ထင် ကဲ့ *<yan gywei: tin>* 结仇，结怨；犯下罪行  
ရှင်ခုံ ကဲ့ *<yan khu:>* 结仇，结怨  
ရှင်ခူး နဲ့ *<yan gu:>* (古)君主，皇帝，同义词有： ရှင်း၊ ရှင်နည်း၊ ရှင်နှင့်၊ ရှင်ကြုံ၊ ရှင်နှုပ်၊ ရှင်ပုယ်၊ ရှင်ဗုံး၊ ရှင်လဲ၊ ရှင်လျှော်း၊ ရှင်လှုံး  
ရှင်ခုံ ကဲ့ *<yan khan>* (罕) ①还击 ②顶嘴，还嘴，顶撞  
ရှင်ခိုက်ဒေါသ နဲ့ *<yan khait daw: dha:>* 怒气，怒火  
ရှင်ဗြှုံး နဲ့ *<yan gyo>* 克星  
ရှင်းထုတ် နဲ့ *<yan ngout>* 灾难，残敌  
ရှင်းဦး နဲ့ *<yan nyo:/yan hnyo:>* 宽仇，仇恨  
ရှင်းထား ကဲ့ *<yan nyo: hta:>* 记仇，怀恨在心  
ရှင်းဦးဖူး ကဲ့ *<yan nyo: phwe:>* = ရှင်းဦးထား  
ရှင်းဦးသို့ ကဲ့ *<yan nyo: tho:>* = ရှင်းဦးထား  
ရှင်းဦးကြောင့် နဲ့ *<yan nyaun:>* 敌人，灾祸  
ရှင်းဦးမြို့ ကဲ့ *<yan nyein:>* 和解，(战事)平息  
ရှင်းဦး I နဲ့ *<yan za:>* 旧怨，宿怨： ~ ရှင်းဦး 仇冤 II ကဲ့ *<yan sa:>* 挑衅，寻衅： ကလေးချင်း ~ ထတ်သည်။ 孩子之间爱互相挑逗。  
ရှင်းဦးကား နဲ့ *<yan z-ga:>* 挑衅的话，引起不和的话语  
ရှင်းဦးပို့ ကဲ့ *<yan sa' hti' pa:>* 挑衅  
ရှင်းဦးကုန် နဲ့ *<yan z-net>* 宿怨，旧怨： ထိုအဲနှုန်းမြဲကားရှေးကပင် ~ ရှို့သောအဖွဲ့များပြန်သည်။ 这两个组织，向有宿怨。

- ရှင်းပါး ကဲ့ *<yan za' pyo:>* 结仇，结怨  
ရှင်းပူ့ ကဲ့ *<yan za' phu:>* = ရှင်းပူ့  
ရှင်းစုံယ် ကဲ့ *<yan za' she:>* 结仇： အချင်းချင်းတွေပုံးကဲ့ ~ မေးကြပါနဲ့ 都是自己人，别互相结仇了。  
ရှင်းစိမ်း ကဲ့ *<yan za' thein:>* 讲和，和解，消除争端  
ရှင်းစားသွေ့ ကဲ့ *<yan za' thwe:>* 结仇  
ရှင်းစဲ့ ကဲ့ *<yan se:>* 和解： စားကဲ့ ~ မြှုံးသွေ့ ～ 寡言鲜祸。  
ရှင်းစ် ကဲ့ *<yan sin:>* = ရှင်းက်း  
ရှင်းစောင် ကဲ့ *<yan sauna:>* 寻衅；敌视  
ရှင်းစိစ် ကဲ့ *<yan sit khin:>* 开战；打架  
ရှင်းစိစ်ဖြူး ကဲ့ *<yan sit nyein:>* (诗)太平，安宁： မိုးသားမှ မိုး ~ လျက် 盜匪消灭，国泰民安  
ရှင်းစိစ်ဖြုံး ကဲ့ *<yan sit phyit:>* = ရှင်းစိစ်ခေါ်း  
ရှင်းစွာ့ ကဲ့ *<yan swa:>* ①作对 ②撒泼  
ရှင်းစွာ့ယ် နဲ့ *<yan zwe:>* 挑衅行为，祸种，祸端： ~ ကိုအပြီး အပိုင်းချို့အပိုင်းလျက်သည်။ 彻底消除了祸端。  
ရှင်းစွာ့ငါးလော် ကဲ့ *<yan zwe ngaw: ngaw:>* 气势汹汹  
ရှင်းစွာ့ရှင်းကြောင့် နဲ့ *<yan zwe yan nyaun:>* = ရှင်းစွာ့ယ်  
ရှင်းစွာ့ရှင်းညောက် နဲ့ *<yan zwe yan hnyaut:>* = ရှင်းစွာ့ရှင်း ကြောင့်  
ရှင်းစွာ့ရှင်းရှင်း နဲ့ *<yan zun: yan za:>* 宽仇，祸端  
ရှင်းစွာ့ဦး နဲ့ *<yan zu:>* = ရှင်းပြောင့်  
ရှင်းအူးခေလှုံး နဲ့ *<yan zu: kh-lout:>* = ရှင်းအူးရှင်းပြောင့်  
ရှင်းအူးရှင်းကြောင့် နဲ့ *<yan zu: yan nyaun:>* 仇敌，冤仇，祸端  
ရှင်းညျော် နဲ့ *<yan nyun:>* 敌人，祸患  
ရှင်းညျော်းနှင့် နဲ့ *<yan nyun' khu:>* 皇帝，也叫ရှင်းညျော်ခြောက်  
ရှင်းညျော်ခြောက် နဲ့ *<yan nyun' khywei:>* = ရှင်းညျော်း  
ရှင်းညျော်းမြှုံး နဲ့ *<yan d-bo sa gyout:>* “杨德波条约”(第一次英缅战争时签订的条约)  
ရှင်းတား ကဲ့ *<yan ta:>* 阻挠，阻挡，阻拦  
ရှင်းတုံး ကဲ့ *<yan tu:>* 较量，争斗，抗衡  
ရှင်းတုံး I ကဲ့ *<yan ton:>* = ရှင်းတုံးပြန် II နဲ့ *<yan ton':>* 回击；报复  
ရှင်းတုံးပြန် ကဲ့ *<yan don' pyan:>* 反击，回击；报复： သူတို့လဲ စာအပ် ~ ဖြေသည်။ 对他们进行报复。  
ရှင်းတုံးမူး ကဲ့ *<yan don' mu:>* = ရှင်းတုံးပြန်  
ရှင်းတုံးကြိုက် ကဲ့ *<yan tait:>* 挑拨离间： အခြားလူ ~ ပေးသွေ့ပြုး အပ်ကုချင်းကြောက်ကြွောက်သူရှိပြစ်နေဖြေသည်။ 在别人的挑拨下，兄弟俩吵起来了。  
ရှင်းတုံးနှင့် နဲ့ *<yan tin:>* ①产生敌对情绪的缘由和事件 ② 挑衅  
ရှင်းတုံးထောင် ကဲ့ *<yan tin: htaun:>* = ရှင်းထောင်  
ရှင်းတွေ့ ကဲ့ *<yan twei:>* 寻衅  
ရှင်းထား ကဲ့ *<yan hta:>* 预计好，预定： စစ်ခ်င်းရှင်းအတွက်အ